

年都获得名次。②选中对象
 နံပါတ်တုတ် နာ <nan bat dout> 警棍
 နံပါတ်ထိုး ကာ <nan bat hto:> 编号, 写上号码
 နံပါတ်ပြား နာ <nan bat pya:> ①车辆牌照 ②(银行发给取存户的)号牌, 也叫做 နံပြား
 နံပြား နာ <nan bya:> 一种发面饼(穆斯林人常做的一种饼)
 နံပြာ်က် နာ <nan byaut> 只摘译难点的巴利文经典
 နံပိုး နာ <nan phi> 体侧, 旁侧, 旁边
 နံပိုးနံပေါ်ဘက် ကာ <nan bo nan ma' htaut> = နံပေါ်နံကြား
 ဘောက်
 နံပိုးက် နာ <ana bet> 相配的生辰八字(指男女)
 နံဘေး နာ <n-bei:/ / nan bei:> ①身体侧部: ~ ဘောင်၏အပိုင်
 သည်။ 侧身睡。②身旁, 旁边
 နံဘေးနံဝောင်း ကာ <n-bei: gyn: zain> 肩靠肩, 并排地:
 ~ ထိုင်နေကြသည်။ 肩靠肩地坐着。
 နံဘေးနံဝောင်း နာ <nan bei: nan zaun:/n-bei: n-zaun:> 侧部, 体侧, 旁边
 နံဘေးနံပါး နာ <n-bei: n-ba:> = နံဘေးနံဝောင်း
 နံဘေးနံပီး နာ <n-bei: n-bi> = နံဘေးနံဝောင်း
 နံဘေးသား နာ <n-bei: dha:> ①硬肋 ②布、纸等物品的边:
 ခိုးအပုံး ~ ဖြတ်ပေးဆိုပါ။ 请你帮我把书的毛边切掉!
 နံမည် နာ <na me/nan myi> = နာမည်
 နံယပ် နာ <nan yat> 肋: ~ သား 硬肋肉
 နံရွှေ နာ <nan yaw:> (合)时候: ဘယ် ~ အခါ 什么时候
 နံရိုး နာ <nan yo:> 肋骨, 排骨: ~ နဲ့ 软肋骨 / ~ ကျော်
 ရိုးဆစ်ဆက်ရွှေ့ 肋骨与脊椎间的韧带
 နံရုံ နာ <nan yan> 墙壁: ~ သတ်စာ 墙报 / ~ ပန်းချီ
 壁画
 နံရုံကပ် နာ <nan yan gat> 挂在墙上的: ~ ဓာတ်စာ 墙报
 / ~ ဘရိုး 壁橱
 နံသင့်သချို့ နာ <nan dhin' thin khya> (占卜)表示曜日
 的数字, 如: တန်းနှင့် = တစ်းတန်လှား = နှစ်းအော်း = သုံး
 ဗုဒ္ဓဟူး = လေးကြာသပတေး = ပါးသောကြာ = ခြောက်၊
 စင် = ခုနစ်သုညာရာဟု = ရှစ်ကိုယ် = ကိုယ်မိတ္တာ = ဆယ်
 နံသင့်သချို့ နာ <nan dhin' et kh-ya> (占卜)表示曜日
 的字母如: တန်းနှင့် = အားတန်လှား = ကာခေဂါယား။ အော်
 = ဝါဆာဝါဒ္ဓားမှုဗုဒ္ဓဟူး = ယာလဝါ။ ရာဇ် = ရာ။ ကြာသပ
 တေး = ပာဒေဝာဘာမာ။ သောကြာ = ဘာတာ။ စင် = ဒါ။ ဒါ
 ခုံအကောင်အထားအတော်
 နံဟောင် နာ <nan haun> 臭
 နံ I နာ <non> 缅甸一种少数民族, 也叫ရှစ် II နာ <non>
 差, 笨, 愚蠢: တယ် ~ တာပဲ။ 真差劲, 真笨。/ ထူး ~ ထူး
 ပြုသူ 蠢笨者, 蠢材

နံချား နာ <non khya> 差劲; 笨, 愚笨: ~ ဆင်းရဲသောကျေး
 ဗျာလေး 贫穷落后的小村庄
 နံညွှဲ နာ <non nyan'> 差劲, 笨拙, 愚蠢
 နံ့ နာ <non ne'> 差劲, 劣
 နံဖျင့် နာ <non phin:> 差劲, 笨拙, 愚笨
 နံအား နာ <non a'> 笨, 愚蠢
 နံ့ကာ <non:> 无力, 虚弱, 疲乏: လူတကိုယ်လုံး ~ ချိုလွှား
 တော့သည်။ 全身疲乏无力。/ အော့ခေါ်ကျေသွားပါပြီးနှင့် ~
 နေတာတော်ပါပဲ။ 烧已经退了, 就是有些虚。
 နံချုံ့ကာ <non: khye'> = နံချုံ့
 နံချုံ့ကျိုး ကာ <non: khyi'> 虚弱, 疲乏无力
 နံခွေ့ကာ <non: khwei'> 无力, 虚弱无力
 နံခွေ့ယ် ကာ <non: ne> 虚弱, 疲乏: မလှပ်ချင်လောက်အောင် ~
 သည်။ 身体疲乏得不想动弹。
 နံက် I နာ <net> 财产, 所有物 II နာ <net> ①黑 ②深:
 ရေ ~ သည်။ 水深。/ ညျှေ ~ သည်။ 夜深。/ ဆင်းရဲတွင်း
 ပို၍ ~ လာသည်။ 更深地陷入贫困的深渊。/ ဓာတ် ~
 深山老林 / အထွေး ~ သည်။ 想得很深。/ အဝို့ယ် ~ သည်။
 意义深刻。
 နံက်ကို နာ <net ki'> (古)许多, 很多
 နံက်ကျိုး နာ <net kyi'> = နံက်ကို
 နံက်ကျော် နာ <net kyaw:> 漆黑
 နံက်ကြုတ် နာ <net kyout> 漆黑
 နံက်ကျေ် နာ <net kye> 深, 深广: ပင်လျယ်သမ္မတရာ ~ လှစွာ
 ၏။ 海洋很深广。/ ပညာ ~ အသိကြော်သည်။ 学问渊博。
 နံကုတ် နာ <net khat> [巴]星宿, 星座: 缅甸星相学认为在
 月亮运行轨道附近有二十七式二十八组星宿(见1232
 页图): ~ ဆရာ / ~ ဆမား 星相家, 算命先生 / ~ ဓာတ်
 天文学 / ~ မျှော်စင် 天文台 / ~ တာဏေမျှော်စင် 天文台
 နံကုတ္တာ နာ <net khat ta' bei da'> 天文学
 နံကုချိုပ် နာ <net khyet> 黥黑: အသားက ~ နေသည်။ 皮
 肤黝黑。
 နံက်ကိုတ် နာ <net g-tit> [英 negative] 底片
 နံက်စံ နာ <net san> (古)深湛的
 နံက်စောက် နာ <net saut> 陡峻的, 陡峭的
 နံက်တဲ့ နာ <net te'> = နံက်ကိုသရက်
 နံက်တဲ့ နာ <net tan> (古)深刻
 နံက်တက်သရက် နာ <net tet th-yet> 上缅甸产的一种优质忙
 果
 နံက်နဲ့ နာ <net ne:> 深刻的, 深奥的
 နံက်နော် ကာ <net naw:> 深刻
 နံက်နံက်နှုံးဗျား ကာ <net net su: zu:> 深入: ထိနိုင်များရှိလှုပိုကို
 အပေါ်ယျော်ပြုပြည့် ~ ကြည့်ထုတ်ရမည်။ 对那些国家的人
 不要浮光掠影地观察, 一定要深入了解。